

မေ့ခန္ဓာ (၉၂) ညအမိုက် (အလ်-လိုင်လ်)

ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၅)၊ သုတ်ဒေသနာ (၂၁)ပါး၊

ဦးဋ္ဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-<sup>၁၁</sup>

|     |  |
|-----|--|
| ၁။  | واللَّيْلِ إِذَا يَغْشَى<br>ည ၎င်းအား ဖုံးကွယ်စဉ်-အားဖြင့်၊  |
| ၂။  | وَالنَّهَارِ إِذَا تَجَلَّى<br>နေ့ ၎င်းအား ထင်ရှားစေစဉ်- အားဖြင့်၊                                   |
| ၃။  | وَمَا خَلَقَ الذَّكَرَ وَالْأُنثَى<br>လိင်ဖို၊ လိင်မတို့အား ဖြစ်တည်စေသော အရာ အားဖြင့်-               |
| ၄။  | إِنَّ سَعْيَكُمْ لَشَتَى<br>သင်တို့၏ ကြိုးစားမှုများကို ကောက်ပင် အထွေထွေအပြားပြား ဖြစ်စေ၏။           |
| ၅။  | فَأَمَّا مَنْ أَعْطَى وَاتَّقَى<br>အကြင်သူသည် ပေးကမ်း၏၊ စည်းစောင့်၏။-                                |
| ၆။  | وَصَدَّقَ بِالْحُسْنَى<br>ကောင်းမှုအား ပြောင့်မှန်စေ၏။   |
| ၇။  | فَسُنِّيَتْ لَهُ الرِّسْرَى<br>ငါအရှင်သည် သူ့အား လွယ်ကူမှုဆီသို့ လွယ်ကူစေတော်မူပြီ။                  |
| ၈။  | وَأَمَّا مَنْ بَخِلَ وَاسْتَغْنَى<br>အကြင်သူသည် စီးကပ်၏၊ ကိုလုံပြည့်စုံပြီဟုထင်၏။                    |
| ၉။  | وَكَذَّبَ بِالْحُسْنَى<br>ကောင်းမှုအား ငြင်းဆန်၏။  |
| ၁၀။ | فَسُنِّيَتْ لَهُ الرِّغْرَى<br>ငါအရှင်သည် သူ့အား ခက်ခဲမှုဆီသို့ လွယ်ကူစေတော်မူပြီ။                   |
| ၁၁။ | وَمَا يُغْنِي عَنْهُ مَالُهُ إِذَا تَرَدَّى<br>သူ၏ ကျဆုံးချိန်၌ သူ့ဥစ္စာက သူ့အား မပြည့်စုံစေတော့ချေ။ |

|     |  |
|-----|--|
| ၁၂။ | <p style="text-align: right;">إِنَّ عَلَيْنَا لَلْهُدَىٰ ﴿١٢﴾</p> <p>ဧကန်ပင် လမ်းညွှန်ပေးခြင်းမှာ ငါ၏ ဝန်တာသာ ဖြစ်၏။</p>   |
| ၁၃။ | <p style="text-align: right;">وَإِنَّ لَنَا لَلْآخِرَةَ وَالْأُولَىٰ ﴿١٣﴾</p> <p>ဧကန်ပင် နောင်ဘဝ၊ ပထမဘဝတို့သည် ငါ့အပေါ်၌သာ တည်၏။</p>                                   |
| ၁၄။ | <p style="text-align: right;">فَأَنْذَرْتُكُمْ نَارًا تَلَظَّىٰ ﴿١٤﴾</p> <p>သို့ဖြစ်၍ မီးလျှံပြောင်ပြောင်တောက်နေသော အပူမီးအကြောင်း သင်တို့အား သတိဖော်ပေးတော်မူပြီ။</p> |
| ၁၅။ | <p style="text-align: right;">لَا يَصْلَاهَا إِلَّا الْأَشْقَىٰ ﴿١٥﴾</p> <p>ယင်းသည် ချိုးဖျက်သူကိုသာ<sup>၁၁၆</sup> တစ်သားတည်း ဖြစ်စေလတ္တံ့။</p>                        |
| ၁၆။ | <p style="text-align: right;">الَّذِي كَذَّبَ وَتَوَلَّىٰ ﴿١٦﴾</p> <p>သူသည် ငြင်းဆန်၏။ ထို့နောက် လှည့်သွား၏။</p>   |
| ၁၇။ | <p style="text-align: right;">وَسَيُجَنَّبُهَا الْأَتْقَىٰ ﴿١٧﴾</p> <p>ယင်းသည် စည်းစောင့်သူတို့ထံမှ ရှောင်လွှဲသွား၏။</p>   |
| ၁၈။ | <p style="text-align: right;">الَّذِي يُؤْتِي مَالَهُ يَتَزَكَّىٰ ﴿١٨﴾</p> <p>သူသည် ဥစ္စာပစ္စည်းအား ပေးလှူလျက် စင်ကြယ်သန့်ရှင်းစေ၏။</p>                                |
| ၁၉။ | <p style="text-align: right;">وَمَا لِأَحَدٍ عِنْدَهُ مِنْ نِعْمَةٍ تُجْزَىٰ ﴿١٩﴾</p> <p>သူထံ၌ သူ့အား ဂုဏ်ပေး ဆုချမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိဘဲလျက်-</p>              |
| ၂၀။ | <p style="text-align: right;">إِلَّا ابْتِغَاءَ وَجْهِ رَبِّهِ الْأَعْلَىٰ ﴿٢٠﴾</p> <p>အမြင့်မြတ်ဆုံးသော ကံကြမ္မာရှင်၏ မျက်နှာတော်ရခြင်းကိုသာ ရှာမှီးခဲ့၏။</p>         |
| ၂၁။ | <p style="text-align: right;">وَلَسَوْفَ يَرْضَىٰ ﴿٢١﴾</p> <p>သူ့အား မကြာမှီ ကြေနပ်နှစ်သက်ရစေလတ္တံ့။</p>   |

(၁၁၆) الْأَشْقَى အခုရှိကာလ ဆိုသည်မှာ ဂိုဏ်းခွဲသူ၊ အကျင့်စာရိတ္တချိုးဖောက်သူ၊ ကတိသစ္စာအား ချိုးဖျက်သူ-ဟု အနက်ပေးပေသည်။